

မြောက်ကာရိုလိုင်းနား မွေးကင်းစ-လမ်းလျှောက်တတ်စကလေး အစီအစဉ် ငွေပေးခြင်းစနစ် အသိပေးချက်

မြောက်ကာရိုလိုင်းနား မွေးကင်းစ-လမ်းလျှောက်တတ်စကလေး အစီအစဉ် (ITP) အတွက် ဦးဆောင်အေဂျင်စီသည် ကလေးနှင့် မိသားစု ဘဝသာယာဝပြောရေး ဌာနခွဲ၏ အစောပိုင်းကြားဝင်ဆောင်ရွက်ရေးဌာနခွဲဖြစ်သည်။ ဒေသအဆင့်တွင် ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ဆောင်မှုအေဂျင်စီ (CDSAs) သည် ITP အတွက် လုပ်ဆောင်ချက်များကို စီမံခန့်ခွဲပါသည်။ ဤစာဖြင့် သတိပေးချက်ဖြင့် ITP ၏ ငွေပေးချေမှုစနစ်အကြောင်း သင့်အား အသိပေးအပ်ပါသည်။ ဤစာရွက်သည် [ITP ၏ အခကြေးငွေများ၊ ငွေတောင်းခံခြင်းနှင့် ငွေပြန်လည်ပေးဆပ်ခြင်းဆိုင်ရာ မူဝါဒနှင့်](#) အစီအစဉ်၏ဝက်ဘ်ဆိုက် (<https://www.ncdhhs.gov/itp-beearly>) တွင် ရှာဖွေနိုင်သည့် အခြားဆက်စပ် အချက်အလက်များ၏ သုံးသပ်ရန် အကျဉ်းချုပ်ဖြစ်သည်။

ITP အလျှော့အတင်းရှိသည့် အခကြေးငွေ စကေး (SFS)-

- ITP သည် မိသားစုတစ်ခု၏ ITP ဝန်ဆောင်မှုများအတွက် ငွေပေးချေနိုင်မှု သို့မဟုတ် ပေးချေနိုင်စွမ်းမရှိခြင်းကို ဆုံးဖြတ်ရန် [ITP အလျှော့အတင်းရှိသည့် အခကြေးငွေ စကေး \(SFS\)](#) ကို အသုံးပြုသည်။
- ITP SFS နှင့် [အခကြေးငွေ အချိန်ဇယားများ](#) မိတ္တူကို အစီအစဉ်၏ ဝက်ဘ်ဆိုက် (<https://www.ncdhhs.gov/itp-beearly>) တွင် ရရှိနိုင်ပါသည်။
- ငွေပေးချေနိုင်ခြင်း မရှိသောကြောင့် မိသားစုများအတွက် ITP ဝန်ဆောင်မှုများကို ငြင်းပယ်ခြင်းမပြုနိုင်ပါ။

"မိသားစုအတွက် ကုန်ကျစရိတ်မရှိ" ဝန်ဆောင်မှု-

- မိသားစု၏ ငွေပေးချေနိုင်မှု မည်သို့ပင်ရှိစေကာမူ အောက်ပါ ITP ဝန်ဆောင်မှုများကို မိသားစုအားလုံးထံ အခမဲ့ ပံ့ပိုးပေးသည်-
 - ကလေးရှာဖွေရေး လှုပ်ရှားမှုများ၊ အကဲဖြတ်ချက်နှင့် စစ်ဆေးမှု၊ ဝန်ဆောင်မှုညှိနှိုင်းဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု၊ သုံးသပ်ခြင်းနှင့် တစ်ဦးချင်းမိသားစုဝန်ဆောင်မှုအစီအစဉ် (IFSP) ချမှတ်ခြင်း၊ သုံးသပ်ခြင်းနှင့် အကဲဖြတ်ခြင်းနှင့် ပတ်သက်သည့် ဝန်ဆောင်မှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် လုပ်ထုံးဆိုင်ရာ အကာအကွယ်များချမှတ်ခြင်း။
- ကနဦး IFSP ရေးဆွဲခြင်း (စာရင်းသွင်းခြင်း) မတိုင်မီ မိသားစုတစ်ခုသို့ ပံ့ပိုးပေးထားသည့် ဝန်ဆောင်မှုများအားလုံးသည် "မိသားစုအတွက် ကုန်ကျစရိတ်မရှိ" ဝန်ဆောင်မှုများဖြစ်သည်။

"ငွေကောက်ခံနိုင်သည့်" ဝန်ဆောင်မှုများ-

- "ငွေကောက်ခံနိုင်သော ဝန်ဆောင်မှုများ" သည် အထက်တွင် ဖော်ပြထားသော "မိသားစုအတွက် ကုန်ကျစရိတ်မရှိ" မှလွဲ၍ အခြားသော ITP ဝန်ဆောင်မှုများ အားလုံးဖြစ်သည်။
- မိသားစုကုန်ကျစရိတ်ခွဲဝေမှု (SFS ရာခိုင်နှုန်း) ကို IFSP တွင် မိသားစုမှ ခွင့်ပြုထားသော၊ ငွေကောက်ခံနိုင်သော ITP ဝန်ဆောင်မှုများအားလုံးတွင် သုံးစွဲသည်။

ဝင်ငွေအတည်ပြုခြင်း / SFS ဆုံးဖြတ်ချက်-

- မိသားစုအရွယ်အစားနှင့် ချိန်ညှိထားသော မိသားစုစုစုပေါင်းဝင်ငွေကို SFS ရာခိုင်နှုန်း သို့မဟုတ် ကုန်ကျစရိတ်ခွဲဝေဆုံးဖြတ်ရန် အသုံးပြုပါသည်။
- စာရင်းသွင်းပြီးနောက် နှစ်စဉ် စိစစ်ရေးစာရွက်စာတမ်းများကို လွှဲပြောင်းပေးပို့ရန် တောင်းဆိုပါသည်။

- မိသားစုသည် ITP ဝန်ဆောင်မှုများအတွက် ပေးချေရန် မဖြစ်နိုင်ဟု ဆုံးဖြတ်ပါက SFS% ကို 0% ဖြင့် သတ်မှတ်ပေးမည်ဖြစ်သည်။
- မိသားစုတစ်ခုသည် လိုအပ်သော မိသားစုအရွယ်အစားနှင့် ဝင်ငွေအတည်ပြုချက်အချက်အလက်များကို ပေးဆောင်ရန် ငြင်းဆိုပါက ၎င်းတို့၏ SFS ရာခိုင်နှုန်းသည် 100% တွင် တည်ရှိမည်။
- ဝန်ဆောင်မှုများကို လက်ခံရန် သို့မဟုတ် ငြင်းပယ်ရန် ရွေးချယ်သည့်အခါ IFSP ဝန်ဆောင်မှုများ၏ ကုန်ကျစရိတ်ကို ထည့်သွင်းစဉ်းစားရန်အတွက် မိသားစုတစ်ခုသည် ၎င်းတို့၏ SFS% ကို CDSA ဝန်ထမ်းများထံ အကြောင်းကြားရမည်။
- မြောက်ကာရိုလိုင်းနား မွေးကင်းစ-လမ်းလျှောက်တတ်စကလေးအစီအစဉ် ကလေးသူငယ်နှင့် မိသားစုအခွင့်အရေးများဆိုင်ရာ အသိပေးချက်တွင် ဖော်ပြထားသည့်အတိုင်း မိသားစုသည် မည်သည့်အခကြေးငွေကိုမဆို ဆုံးဖြတ်ခြင်းကို အချိန်မရွေး မဟုတ်မမှန်ကြောင်းငြင်းဆိုခွင့်ရှိသည်။
- လစဉ် အများဆုံးပမာဏ - IFSP တွင် သဘောတူညီထားသော ဝန်ဆောင်မှုများအတွက် မိသားစု၏ လစဉ်ကုန်ကျစရိတ်မျှဝေမှု သည် မိသားစု၏လစဉ်စုစုပေါင်းဝင်ငွေ၏ 5% ထက် မပိုသင့်ပါ။ CDSA သည် ၎င်းတို့၏ လစဉ်သတ်မှတ်ငွေပမာဏကို မိသားစုထံ အကြောင်းကြားပါမည်။

အခက်အခဲကာလ ချိန်ညှိပေးမှု-

- မိသားစုတစ်ခုသည် ၎င်းတို့၏ဘဏ္ဍာရေးအခြေအနေပြောင်းလဲသွားပါက သို့မဟုတ် ထူးထူးခြားခြား ဆေးဘက်ဆိုင်ရာကုန်ကျစရိတ်များကြောင့် ထိခိုက်မှုရှိပါက ၎င်းတို့၏ SFS ရာခိုင်နှုန်းအတွက် အခက်အခဲကာလ ချိန်ညှိပေးမှု ပြုလုပ်ရန် အချိန်မရွေး လျှောက်ထားနိုင်သည်။

ပုဂ္ဂလိက အာမခံနှင့် MEDICAID ကို အသုံးပြုရန် သဘောတူညီချက်-

- “မိသားစုအတွက် ကုန်ကျစရိတ်မရှိ” ဝန်ဆောင်မှုများ - စာဖြင့်ရေးသားခွင့်ပြုချက်ဖြင့် ITP သည် ဤဝန်ဆောင်မှုများအတွက် ပုဂ္ဂလိကအာမခံနှင့်/သို့မဟုတ် အစိုးရအာမခံ (Medicaid) ကို ငွေတောင်းခံပါမည်။ ငွေတောင်းခံလွှာအတွက် သဘောတူညီချက်ကို မပေးပါက ITP သည် မိဘမှ ပေးဆောင်ထားသော သဘောတူညီချက်ကို လက်ခံရရှိရန် သဘောတူထားသည့် “မိသားစုအတွက် ကုန်ကျစရိတ်မရှိ” ဝန်ဆောင်မှုများကို နှောင့်နှေးခြင်း သို့မဟုတ် ငြင်းဆိုခြင်းမရှိစေဘဲ မိသားစုအတွက် အခမဲ့ ITP က ဆက်လက်ပေးအပ်ရမည်။
- ငွေကောက်ခံနိုင်သော ဝန်ဆောင်မှုများ - ပုဂ္ဂလိကအာမခံနှင့်/သို့မဟုတ် အစိုးရအာမခံ (Medicaid) ကို ငွေတောင်းခံရန် မိသားစုထံမှ စာဖြင့်ခွင့်ပြုချက်ဖြင့် ITP သည် ITP ၏ ဝန်ဆောင်မှုများအတွက် ဤရင်းမြစ်များကို ငွေတောင်းခံပါမည်။
 - ITP ဝန်ဆောင်မှုတစ်ခုအား အာမခံအကျိုးခံစားခွင့်အစီအစဉ်ဖြင့် ကာကွယ်ထားသောအခါ မိသားစုကုန်ကျစရိတ်ခွဲဝေမှု (SFS ရာခိုင်နှုန်း) သည် ကောက်ခံနိုင်သော ဝန်ဆောင်မှုများအတွက် ITP နှုန်း (Medicaid နှုန်း) သို့ သက်ရောက်မည်ဖြစ်သည်။
 - ITP ဝန်ဆောင်မှုကို အာမခံဖြင့် ကာကွယ်မှုပေးသောအခါ အစီအစဉ်အကျိုးခံစားခွင့်များ ပေးချေပြီးနောက် မိသားစုကုန်ကျစရိတ်ခွဲဝေမှု (SFS ရာခိုင်နှုန်း) သည် သတ်မှတ်ပေးထားသည့် မည်သည့်အာမခံအစီအစဉ်တွင်မဆို သက်ရောက်မှုရှိသွားမည်။ မိသားစုတစ်ခုသည် ITP နှုန်း (Medicaid နှုန်း) ထက် ကျော်လွန်သည့် ပမာဏကို ငွေပေးချေရန် တောင်းဆိုခံရမည်မဟုတ်ပါ။
 - အာမခံအကျင့်စီအားလုံး CDSA ကို ကွန်ရက်ပြင်ပပံ့ပိုးသူအဖြစ် မှတ်ယူကြောင်း သတိပြုပေးပါ။

MEDICAID-

- ITP ဝန်ဆောင်မှုများကို လက်ခံရရှိရန်အတွက် Medicaid တွင် ကလေးတစ်ဦးကို စာရင်းသွင်းရန် ITP က မတောင်းဆိုနိုင်ပါ။
- ကလေးတစ်ဦးသည် Medicaid တွင် စာရင်းသွင်းထားပါက ငွေတောင်းခံခြင်းဆိုင်ရာ ရည်ရွယ်ချက်အတွက် ITP ဝန်ဆောင်မှုပေးသူသည် Medicaid သို့ ပုဂ္ဂိုလ်ရေးအရ ခွဲခြားနိုင်မည့် အချက်အလက်များကို ထုတ်ဖော်ခြင်း မပြုမီ မိဘ၏သဘောတူညီချက်ကို ရယူရပါမည်။
- မိဘတစ်ဦးတွင် ငွေတောင်းခံခြင်းဆိုင်ရာ ရည်ရွယ်ချက်များအတွက် Medicaid သို့ပေးထားသည့် ပုဂ္ဂိုလ်ရေးအရ ခွဲခြားနိုင်မည့် အချက်အလက်များကို ထုတ်ဖော်ရန် သဘောတူညီချက်ကို အချိန်မရွေး ရုပ်သိမ်းပိုင်ခွင့်ရှိသည်။
- မြောက်ကာရိုလိုင်းနားရှိ အစောပိုင်းကြားဝင်ဖြေရှင်းမှု ဝန်ဆောင်မှုများအတွက် Medicaid ကို အသုံးပြုခြင်းသည် အောက်ပါအကျိုးဆက်များ မဖြစ်စေပါ-
 - 1) ထိုအစီအစဉ်အရ ထိုကလေး သို့မဟုတ် မိဘအတွက် ရရှိနိုင်သော တစ်သက်တာ အာမခံကာကွယ်မှု သို့မဟုတ် အခြားအာမခံအကျိုးခံစားခွင့်များ လျော့သွားခြင်း၊
 - 2) အစိုးရအကျိုးခံစားခွင့် သို့မဟုတ် အာမခံအစီအစဉ်ဖြင့် ကာကွယ်မည့် ဝန်ဆောင်မှုများအတွက် ကလေးမိဘများက ငွေပေး ဆောင်ရခြင်း၊
 - 3) ကလေး သို့မဟုတ် မိဘအတွက် အစိုးရအကျိုးခံစားခွင့် သို့မဟုတ် အာမခံကို တိုးမြှင့်ခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်း သို့မဟုတ်
 - 4) ကျန်းမာရေးနှင့်ပတ်သက်သည့် စုစုပေါင်းကုန်ကျစရိတ်အရ အိမ်နှင့် ကွန်မြူနီတီအခြေပြု ကင်းလွတ်ခွင့်များကို ကလေး သို့မဟုတ် ကလေး၏ မိဘများ ဆုံးရှုံးခြင်း။
- ကလေးတစ်ဦးသည် အစိုးရအာမခံ (Medicaid) နှင့် ပုဂ္ဂလိကအာမခံဖြင့် ကာကွယ်မှုရရှိပါက Medicaid မူဝါဒသည် ပုဂ္ဂလိကအာမခံကို ဦးစွာငွေတောင်းခံရန် လိုအပ်သည်။ ပုဂ္ဂလိကအာမခံကို ငွေတောင်းခံပါက အာမခံကုမ္ပဏီသည် ဝန်ဆောင်မှုပေးသူထံ တိုက်ရိုက်မဟုတ်ဘဲ အာမခံကုမ္ပဏီမှ အကျိုးခံစားခွင့်ဆိုင်ရာ ရှင်းလင်းချက် (EOB) နှင့် ငွေပေးချေမှုကို မိသားစုထံ ပေးပို့နိုင်ပါသည်။ မိသားစုသည် ငွေပေးချေမှုကို လက်ခံရရှိပါက ငွေပေးချေရန်အတွက် ချက်လက်မှတ်များနှင့် စာရွက်စာတမ်းအားလုံးကို ITP ဝန်ဆောင်မှုပေးသူထံ လွှဲပြောင်းပေးရမည်ဖြစ်သည်။

ပုဂ္ဂလိကအာမခံ-

- ကလေး၏အစောပိုင်းကြားဝင်ဆောင်ရွက်ပေးခြင်းဝန်ဆောင်မှုများအတွက် ITP မှ ပုဂ္ဂလိကအာမခံကိုအသုံးပြုရန်အတွက် မိဘတစ်ဦးသည် စာဖြင့်ခွင့်ပြုချက်ပေးရပါမည်။ ITP ဝန်ဆောင်မှုများအတွက် သီးသန့်အာမခံအား တောင်းခံခြင်းနှင့် ဆက်စပ်ကုန်ကျစရိတ်များ ရှိနိုင်ပါသည်။ မိသားစုက တာဝန်ယူနိုင်သည့် အာမခံအစီအစဉ်၏ ဥပမာများသည် စရိတ်မျှခံပမာဏ၊ ပရီမီယံကြေးများ၊ နုတ်ဖြတ်ငွေများနှင့် စရိတ်မျှခံရာခိုင်နှုန်းများဖြစ်သည်။
- မိဘတစ်ဦးသည် ပုဂ္ဂလိကအာမခံအား ငွေတောင်းခံရန် မရွေးချယ်ဘဲ ITP နှုန်း (Medicaid နှုန်း) ဖြင့် ငွေကောက်ခံနိုင်သော ဝန်ဆောင်မှုများအတွက် တိုက်ရိုက်ပေးချေရန် ရွေးချယ်ခွင့်ရှိသည်။
- မိဘတစ်ဦးသည် ITP ဝန်ဆောင်မှုများအတွက် ပေးဆောင်ရန် ပုဂ္ဂလိကအာမခံကို အသုံးပြုရန် သဘောတူပါက-
 - ကလေး၏အစောပိုင်းကြားဝင်ဆောင်ရွက်ပေးမှုဝန်ဆောင်မှုများအတွက် ITP မှ ပုဂ္ဂလိကအာမခံကို အသုံးမပြုမီ မိဘက စာဖြင့်ခွင့်ပြုချက်ပေးရပါမည်။
 - IFSP တွင် ဝန်ဆောင်မှုပေးရာတွင် တိုးမြှင့်မှု (အကြိမ်၊ ကာလ၊ ကြာချိန် သို့မဟုတ် ပမာဏအဆင့်) ရှိသည့်အခါတိုင်း မိဘ၏စာဖြင့်ခွင့်ပြုချက်လိုအပ်ပါသည်။

- အာမခံငွေတောင်းခံပါက အာမခံကုမ္ပဏီသည် ဝန်ဆောင်မှုပေးသူထံသို့ တိုက်ရိုက်မဟုတ်ဘဲ အကျိုးခံစားခွင့်များနှင့် ငွေပေးချေမှုဆိုင်ရာ ရှင်းလင်းချက်တို့ကို မိသားစုထံ ပေးပို့နိုင်ပါသည်။ ထိုသို့ဖြစ်လာပါက ချက်လက်မှတ်များနှင့် စာရွက်စာတမ်းအားလုံးကို ငွေပေးချေရန်အတွက် ITP ဝန်ဆောင်မှုပေးသူထံ လွှဲပြောင်းပေးရမည်ဖြစ်သည်။

CDSA အကြွေးငွေကောက်ခံမှုမူဝါဒ-

CDSA နှင့် လုပ်ပိုင်ခွင့်ရ ITP ဝန်ဆောင်မှုပေးသူများမှ ပံ့ပိုးပေးသော ဝန်ဆောင်မှုများအတွက် ငွေပေးချေမှုအားလုံးကို ပြေစာရက်စွဲမှ ရက်ပေါင်း 30 အတွင်း ပေးဆောင်ရမည်ဖြစ်ပြီး မိသားစုများသည် ဤအချိန်ကာလအတွင်း ပေးချေရန် မျှော်လင့်ပါသည်။ ငွေပေးချေမှု အစီအစဉ်အတွက် အစီအစဉ်မရှိဘဲ ကနဦး ပြေစာမှ သုံးလကြာ ငွေပေးချေမှု မပြုလုပ်ပါက CDSA သည် ငွေကောက်ခံခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို စတင်ရန် တာဝန်ရှိပါသည်။ ၎င်းတွင် 1) မြောက်ကာရိုလိုင်းနားရှေ့နေချုပ်ရုံးကို အကြောင်းကြားခြင်းပါဝင်ပြီး 2) CDSA သည် G.S.105A အစောပိုင်း ကြွေးမြီစုဆောင်းခြင်း အက်ဥပဒေအရ မြောက်ကာရိုလိုင်းနားအခွန်ဌာနထံ ကြွေးမြီပြန်လည်ကောက်ခံခြင်းဆိုင်ရာ မူဝါဒအရ ပျက်ကွက်သောအကောင်အရာများကို တင်သွင်းရန် တာဝန်ရှိပါသည်။ ဝန်ဆောင်မှုများအတွက် တစ်ဦးချင်းအခွန်ပြန်အမ်းခြင်းမှ ရန်ပုံငွေများကို CDSA သို့ ပေးဆောင်ခြင်းမပြုရသေးသည့် အကြွေးများကို သိမ်းဆည်းထားနိုင်သည်ဟု ဆိုလိုသည်။

ITP က လူမှုလုံခြုံရေး နံပါတ် တောင်းဆိုရခြင်း၏ အကြောင်းပြချက်-

ITP သည် ၎င်း၏လုပ်ထုံးလုပ်နည်းများအတွင်း လူမှုလုံခြုံရေးနံပါတ်များအား အသုံးပြုမှုကို လျှော့ချရန် လုပ်ဆောင်ခဲ့သည်။ ITP တွင် ဖော်ပြထားသော သို့မဟုတ် စာရင်းသွင်းထားသော ကလေးအတွက် ငွေကြေးအရ တာဝန်ရှိသော အရွယ်ရောက်ပြီးသူ၏ လူမှုလုံခြုံရေး နံပါတ်ကို တောင်းဆိုရန် ITP လိုအပ်ပါသည်။ ITP သည် N.C.G.S. 105A-3 နှင့် N.C.G.S. 147-86.21 အရ နိုင်ငံတော်အား ၎င်း၏တရားဝင် ဝတ္တရားများကို ဖြည့်ဆည်းရန် ဤအေဂျင်စီအတွက် သင့်ထံမှတောင်းဆိုနိုင်သည့် အကြွေးတစ်စုံတစ်ရာ ရှိပါက မိဘ၏လူမှုလုံခြုံရေး နံပါတ်ကို တောင်းဆိုရန်လိုအပ်ပါသည်။ ဖက်ဒရယ်နှင့် ပြည်နယ်ဥပဒေသည် လူမှုလုံခြုံရေးနံပါတ်များ၏ ကိုယ်ရေးလုံခြုံမှုနှင့် လုံခြုံရေးကို ကာကွယ်ပေးပြီး ITP သည် ကြွေးမြီစုဆောင်းခြင်းမှလွှဲ၍ အခြားမည်သည့်ရည်ရွယ်ချက်အတွက်မဆို သို့မဟုတ် ဥပဒေအရ လိုအပ်ချက်အရ လူမှုလုံခြုံရေးနံပါတ်များကို ဖော်ပြမည်မဟုတ်ပါ။

ကိုယ်ရေးလုံခြုံရေး မူဝါဒ

မိသားစုပညာရေးအခွင့်အရေးနှင့် ကိုယ်ရေးလုံခြုံမှု အက်ဥပဒေ (FERPA)

မိသားစုပညာရေးအခွင့်အရေးနှင့် ကိုယ်ရေးလုံခြုံမှု အက်ဥပဒေ (FERPA) သည် ITP မှ ဝန်ဆောင်မှုများကို လက်ခံရရှိသည့် ကလေးများနှင့် မိဘများ၏ အချက်အလက်လုံခြုံရေးကို ကာကွယ်ပေးသည့် ဖက်ဒရယ်ဥပဒေတစ်ခုဖြစ်သည်။ ကလေး သို့မဟုတ် မိသားစုဝင်တစ်ဦးဦးနှင့်ပတ်သက်သော အချက်အလက်များကို လျှို့ဝှက်ထားပြီး၊ ကျန်းမာရေး သို့မဟုတ် ဘေးကင်းရေး အရေးပေါ်အခြေအနေ၊ တရားရုံးအမိန့်အရ သို့မဟုတ် ခွင့်ပြုထားသော ကလေးရှာဖွေရေးလှုပ်ရှားမှုကဲ့သို့ ဥပဒေအရ ခွင့်ပြုထားသည့် အထူးအခြေအနေများတွင်မှလွဲ၍ ဝန်ဆောင်မှုပေးသူများကြားတွင် ဖလှယ်ခြင်းမပြုရပါ။ သို့သော် အေဂျင်စီသည် သတင်းအချက်အလက်ရယူရန် တရားဝင်လိုအပ်သည့် ၎င်း၏ကိုယ်ပိုင်ဝန်ထမ်းများထံ လျှို့ဝှက်အချက်အလက်များကို ထုတ်ပြန်နိုင်သည်။

မေးလေ့ရှိသောမေးခွန်းများ

မွေးကင်းစ-လမ်းလျှောက်တတ်စကလေး အစီအစဉ် (ITP) ဝန်ဆောင်မှုအတွက် ကုန်ကျစရိတ်

1. ကျွန်ုပ်၏မိသားစု မွေးကင်းစ-လမ်းလျှောက်တတ်စကလေး အစီအစဉ်တွင် ပါဝင်ရန် မည်မျှကုန်ကျမည်နည်း။
ကျွန်ုပ်၏ကုန်ကျစရိတ်အပိုင်းကို မည်သို့ဆုံးဖြတ်မည်နည်း။

အချို့သောမိသားစုများသည် ချိန်ညှိထားသော စုစုပေါင်းဝင်ငွေ (AGI) နှင့် မိသားစုအရွယ်အစားကို ထည့်သွင်းစဉ်းစားသည့် အလျှော့အတင်းရှိသည့် အခကြေးငွေ ပမာဏ (SFS) ကို အခြေခံ၍ အစောပိုင်းကြားဝင်ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုများ၏ ကုန်ကျစရိတ်တွင် ပါဝင်နိုင်သည်။ အလျှော့အတင်းရှိသည့် အခကြေးငွေ ပမာဏရာခိုင်နှုန်းသည် ကုန်ကျစရိတ်တွင် မိသားစု၏ပေးချေနိုင်မှု သို့မဟုတ် မျှဝေနိုင်မှုကို သတ်မှတ်ပေးသည်။ ကလေးတစ်ဦးအား ITP တွင် စာရင်းမသွင်းမီ လျှော့ချသော အခကြေးငွေ ပမာဏ ရာခိုင်နှုန်းကို ဆုံးဖြတ်မည်ဖြစ်ပြီး နှစ်စဉ် ပြန်လည်သုံးသပ်ပါသည်။

2. ကုန်ကျစရိတ်၏ ကျွန်ုပ်ပေးရမည့်အပိုင်းကိုဆုံးဖြတ်ရန် ကျွန်ုပ်မည်သည်တို့ကို ပေးရန်လိုအပ်သနည်း။

သင့်မိသားစုယူနစ်အကြောင်း အချက်အလက်များကို သင့်ဝန်ဆောင်မှုညှိနှိုင်းရေးမှူးထံ ပေးပို့ရန် လိုအပ်ပါသည်။ ၎င်းတွင် သင့်အိမ်ထောင်စုတွင် နေထိုင်သူ၊ ၎င်းတို့၏ အသက်အရွယ်နှင့် သင်နှင့် သင့်ကလေးနှင့် ၎င်းတို့၏ မိသားစုတော်စပ်ပုံတို့ ပါဝင်သည်။ သင့်မိသားစု၏ AGI ကို အတည်ပြုရန် ကလေးများဖွံ့ဖြိုးတိုးတက်မှုဝန်ဆောင်မှုအေဂျင်စီ (CDSA) စီးပွားရေးရုံးသို့လည်း ဘဏ္ဍာရေးစာရွက်စာတမ်းများ တင်သွင်းရမည်။ Medicaid ကဲ့သို့သော အခြားပြည်နယ်အစီအစဉ်တွင် စာရင်းသွင်းခြင်းကို အတည်ပြုခြင်းသည် သင်၏ SFS ရာခိုင်နှုန်းကို သတ်မှတ်ရန် လုံလောက်ပါသည်။ မြောက်ကာရိုလိုင်းနား မွေးကင်းစ-လမ်းလျှောက်တတ်စကလေး အစီအစဉ်၏ ဝင်ငွေ ဖောင်ပုံစံအား အတည်ပြုခြင်းအတွက် မိသားစု အကြောင်းကြားချက်တွင် သင့်ဝင်ငွေကို အတည်ပြုရန် လိုအပ်သော စာရွက်စာတမ်းများ၊ လိုအပ်သော အချိန်ဇယားနှင့် သင့် CDSA လုပ်ငန်းရုံး၏ ဆက်သွယ်ရန် အမည်တို့ကို သင်တွေ့လိမ့်မည်။ ဘဏ္ဍာရေး စာရွက်စာတမ်းများ တင်ရန်မရွေးချယ်ပါက သင်၏ SFS ရာခိုင်နှုန်းကို 100% တွင်ရှိစေသည်။ ဆိုလိုသည်မှာ အခကြေးငွေပေးရမည့် ဝန်ဆောင်မှုအားလုံးအတွက် ပေးဆောင်ရန် သင့်တွင် တာဝန်ရှိမည်ဖြစ်သည်။

3. မွေးကင်းစ-လမ်းလျှောက်တတ်စကလေး အစီအစဉ် ဝန်ဆောင်မှုများအတွက် ကုန်ကျစရိတ်ရှိပါသလား။

မိသားစုအားလုံးအတွက် ဝန်ဆောင်မှုများစွာကို အခမဲ့ဆောင်ရွက်ပေးပါသည်။ မိသားစုများအတွက် စရိတ်စကမရှိသော ဤဝန်ဆောင်မှုများသည် ကလေးရှာဖွေရေးလှုပ်ရှားမှုများ၊ ဝန်ဆောင်မှု ညှိနှိုင်းဆောင်ရွက်ခြင်း၊ အကဲဖြတ်မှုနှင့် စစ်ဆေးမှု၊ တစ်ဦးချင်းမိသားစုဝန်ဆောင်မှုအစီအစဉ် (IFSP) ရေးဆွဲခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းနှင့် မိသားစုအခွင့်အရေးများရရှိစေရန် လုပ်ဆောင်ချက်များဖြစ်သည်။ မိသားစုများတွင် အခြားဝန်ဆောင်မှုအားလုံးအတွက်

ကုန်ကျစရိတ်ရှိသည်။ သင့်ဝန်ဆောင်မှုညှိနှိုင်းရေးမှူးသည် IFSP ပေါ်ရှိ ဝန်ဆောင်မှုတစ်ခုစီကို ပြန်လည်သုံးသပ်ပြီး ထိုဝန်ဆောင်မှုတွင် မိသားစုကုန်ကျစရိတ်ရှိမည်ဆိုလျှင် သင့်အား အသိပေးမည်။

4. ကျွန်ုပ်၏ကျန်းမာရေးအာမခံကို ငွေတောင်းခံမည်လား။

သင့်ခွင့်ပြုချက်ဖြင့် သင့်မိသားစု၏ ပုဂ္ဂလိကအာမခံကို ဝန်ဆောင်မှုများအတွက် ငွေတောင်းခံပါမည်။ သင်သဘောတူပါက SFS ရာခိုင်နှုန်းကို သင့်အာမခံအစီအစဉ်မှ မိသားစုအား သတ်မှတ်ပေးသည့် အခြေခံကျသင့်ငွေများတွင် ထည့်သွင်းသွားမည်။ ၎င်းတို့တွင် စရိတ်မျှခံမှုများ၊ စရိတ်မျှခံရာခိုင်နှုန်း သို့မဟုတ် အာမခံနုတ်ဖြတ်ငွေများ ပါဝင်သည်။ သင့်ကလေး၏ အကျုံးဝင်သည့် ခံစားခွင့်များပေါ်မူတည်၍ အချို့သော ကျန်းမာရေးအာမခံအစီအစဉ်များသည် အစောပိုင်း ကြားဝင်ဆောင်ရွက်ပေးမှုဝန်ဆောင်မှုများအတွက် ပေးဆောင်ပါသည်။ ဝန်ဆောင်မှုသည် အကျုံးဝင်သည့် အကျိုးခံစားခွင့်မဟုတ်ပါက ဝန်ဆောင်မှုအတွက် အခြေခံအခကြေးငွေမှာ ITP နှုန်း (Medicaid Rate ဖြစ်သည့်) ဖြစ်သည်။ SFS ရာခိုင်နှုန်းက အခြေခံငွေကောက်ခံမှုတွင် ပါဝင်သွားပါမည်။ Medicaid သို့မဟုတ် အခြားသော အစိုးရ ရန်ပုံငွေရင်းမြစ်များကို သင့်သဘောတူချက်ဖြင့် အလျဉ်းသင့်သလို ကောက်ခံပါမည်။

5. ကုန်ကျစရိတ်ခွဲဝေမှုကို ဆုံးဖြတ်ပြီးနောက် ကျွန်ုပ်၏မိသားစု၏ဘဏ္ဍာရေးအခြေအနေပြောင်းလဲပါက မည်သို့ဖြစ်မည်နည်း။

သင့်မိသားစုသည် အလုပ်အကိုင်ဆုံးရှုံးခြင်း သို့မဟုတ် ဝင်ငွေ သို့မဟုတ် များပြားလှသော ဆေးဘက်ဆိုင်ရာကုန်ကျစရိတ်များကဲ့သို့ မစီစဉ်ထားသောဖြစ်ရပ်တစ်ခုကို တွေ့ကြုံရပါက သင်သည် ဘဏ္ဍာရေး သုံးသပ်ခြင်းနှင့် အခက်အခဲများကို ချိန်ညှိပေးရန် တောင်းဆိုနိုင်ပါသည်။ သင့်ဝန်ဆောင်မှုညှိနှိုင်းရေးမှူးသည် ဤလုပ်ငန်းစဉ်တွင် သင့်ကို ကူညီပေးနိုင်ပါသည်။